

ကျိန်းမာရေးအတွက် တိုင်းရင်းဆေးပညာအစီအစဉ်

ဝက်သက်ရောဂါအကြောင်းသိကောင်းစရာ

ဒေါ်နေနေနိုင်ရည်

လ/ထည့်ကြားရေးမှူး(ဖွံ့ဖြိုးရေး)

တိုင်းရင်းဆေးပညာဦးစီးဌာန

ကြေမြင့်ချိန် (၁၅) မိနစ်

ပြောကြားသူ	စကားပြော	ရိုက်ချက်
1. MRTV	<p><b>နိဒါန်း:</b></p> <p>ဆရာမရှင် - - - အခုလို ဆောင်းအကုန် နွေအကူးမှာဆိုရင် ကလေးအများစုမှာ ဝက်သက်ရောဂါ ဖြစ်ပြီးတော့ ဆေးရုံတက် ရတာတွေ၊ အချို့ခို့ သေဆုံးတဲ့အထိ ဖြစ်တာတွေ တွေ့နေရပါ တယ်။ ဒုံးကြောင့် ရာသီဥတု အကူးအပြောင်း အထူးသဖြင့် ဆောင်းအကုန် နွေအကူးမှာ ဖြစ်တတ်တဲ့ ဝက်သက်ရောဂါ အကြောင်းနဲ့ ဝက်သက်ရောဂါဖြစ်ပေါ်လာတဲ့အခါ တိုင်းရင်းဆေးနဲ့ ဘယ်လိုကုသပျောက်ကင်းပုံတွေကို ကျိန်းမာရေး အတွက် တိုင်းရင်းဆေးပညာ အစီအစဉ်ကနေပြီး ဆရာမအနေ နဲ့ ဆွေးနွေးပေးစေချင်ပါတယ်ရှင်။</p>	နွေးရာသီဥတုပုံ
2.NNNY	<p>ဟုတ်ကဲ့ပါရှင်။ ဝက်သက်ရောဂါနဲ့ ပတ်သက်ပြီး တိုင်းရင်းဆေးပညာအရ ပြောရမယ်ဆိုရင်တော့ ဝက်သက်ရောဂါကို မြန်မာလို ဝက်သက်ရောဂါဟုခေါ်ပြီး ပါမြိုင်ပေါ်ဟာရကတော့ မသူရှိကာလို ခေါ်ဝေါသတ်မှတ်ပါတယ်။ အနောက်တိုင်းဆေးပညာပေါ်ဟာရ ကတော့ Measles လို့ ခေါ်ပါတယ်။ တိုင်းရင်းဆေးပညာအရ အဓိပ္ပာယ်သတ်မှတ်ချက်ကတော့ ဝက်သက်ရောဂါဆိုသည်မှာ ခန္ဓာကိုယ်တွင်းရှိ တေဇောဓာတ်လွန်ကဲဖောက်ပြန်မှုကြောင့် သွေးတွင် အပူလောင်မြိုက်ကာ ငှါးမှတစ်ဆင့် တစ်ကိုယ်လုံးသို့</p>	ဝက်သက်ပုံ

	ရောက်ရှိ၍ အနီစက်များ၊ အဖွင့်ယ်များ ပေါ်ပေါက်လာခြင်းကို ခေါ်ဆိုသည်။ ဒါကတော့ အဓိပ္ပာယ် သတ်မှတ်ချက်ပါ။	
3.MRTV	ဝက်သက်ရောဂါဖြစ်ရတဲ့ အကြောင်းများကိုလည်း ရှင်းပြပေး ပါဆရာမရှင်။	

4.NNNY	<p>အဓိကကတော့ တိုင်းရင်းဆေးပညာမှာ ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်းတရား (၄) မျိုးကို လွန်၊ ယုတ်၊ လွှဲမှားခြင်းအပြုအမူတွေကို ကျင့်သုံးဖန်များတဲ့အခါ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ဘုတ်တရားတွေဖြစ်တဲ့ ပထဝီဓာတ်၊ အာပါ ဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ်တွေ ဖောက်ပြန် ပျက်စီးပြီး မျှခြေအခြေအနေမှာ မရှိတဲ့အတွက် ရောဂါဝေဒနာတွေ ဖြစ်ပေါ်ခံစားလာရခြင်း ဖြစ်ပါတယ်။ ဒါကတော့ တိုင်းရင်းဆေးပညာအရ ဘယ်ရောဂါမှာမဆို ဖြစ်တတ်တဲ့ သဘောတရားတွေပါ။ ဝက်သက်ရောဂါအတွက်ကတော့ စော စောကပြားခဲ့တဲ့ ကံ၊ စိတ်၊ ဥတု၊ အာဟာရ (၄) မျိုးနဲ့ အကျိုး ဝင်တဲ့ အပြုအမူအကြောင်းအရာတွေကတော့ နေပူခံခြင်း၊ ဥတုပြားင်း၊ နွေနှောင်း၊ မိုးနှောင်း၊ ဆောင်းနှောင်းတို့မှာ ဥတု ဒဏ်ခံနိုင်မှု မရှိခြင်း၊ အအေးမိခြင်း၊ အပူမိခြင်း၊ အသက် ၁၀ နှစ်အောက်ကလေးများ ဖြစ်ခြင်း၊ အာဟာရချို့တဲ့ပြီး ကိုယ်ခံ အားနည်းခြင်းတွေကြောင့် ဝက်သက်ရောဂါ ဖြစ်ကြရပါတယ်။ ဖြစ်စေတဲ့ အကြောင်းတွေကတော့ ဆောင်းနှောင်း၊ နွေနှောင်းမှာ ကလေးတွေဟာ ပူအိုက်ကြတဲ့အတွက် ရေချိုးများခြင်း၊ ပန်ကာလေခံများခြင်း၊ ယပ်လေအခံများခြင်း၊ အအေးစာများ စားသုံးမှုများခြင်း၊ စိတ်တို့ စိတ်ပူမှုများခြင်း ဒါတွေကို ကျင့်သုံးမှု လွန်ကလာတဲ့အခါ ပြင်ပဥတုက ဆောင်းနှောင်းကကျွန်တဲ့ အအေးဓာတ်နဲ့ နွေဦးကစတင်ဖြစ်ပေါ်တဲ့ အပူဓာတ်တို့ တစ်ခုနဲ့ တစ်ခု</p>	<p>ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်း (၄) ပါး ပုံနှင့် ကလေးများ ဖျားနေပုံ</p>
--------	--	--

	<p>အားပြိုင်ကြပြီး ခန္ဓာကိုယ်တွင်းမှာရှိတဲ့ စာတ်တွေကလည်း ပြင်ပရာသို့အတိုင်း စာတ်ပြိုင်နေကြတဲ့အခါန် အထက်က ပြောခဲ့တဲ့ အစားအသောက် အနေအထိုင်တွေကို လွှဲမှားစွာ ကျင့်သုံးမှုတွေကြောင့် ခန္ဓာကိုယ်ရဲ့ ပြင်ပအရေပြားပေါ်မှာ အပူ ဖုလေးများ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။</p>	
--	---	--

5.MRTV	ဒါဆိုရင် ဆရာမရော ဝက်သက်ရဲ့ ရောဂါလက္ခဏာတွေကို ပြောပြပေးပါဉိုးရှင်။	
6.NNNY	ဝက်သက်ဖြစ်တော့မယ်ဆိုရင် ကြိုပြီးသိနိုင်တဲ့ လက္ခဏာတွေ ရှိပါတယ်။ ဒီလက္ခဏာတွေကတော့ ခန္ဓာကိုယ်အတွင်းအပြင် ပူလောင်ခြင်း၊ မိန်းနေလိုခြင်း၊ နှာရည်ယိုခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်းတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ ဒီလိုလက္ခဏာ တွေ ပေါ်လာပြီဆိုရင် သတိထားရပါမယ်။ ဝက်သက်ဖြစ်လာပြီ ဆိုရင်တော့ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ မျက်မှုးရောင်ခြင်း၊ ပါးစောင်တွင် Koplik spot အဖြူအစက် အပြောက်တွေ့ရတတ်ခြင်း၊ အလင်းရောင်ကြောက်တတ်ခြင်း၊ အဖျားနှင့်ချောင်းဆိုး တဖြည်းဖြည်းဆိုးဝါးလာပြီး တစ်ကိုယ်လုံးအနီကွက်များ ပေါ်ထွက်လာခြင်း၊ လည်ပင်း၊ နားရွက် နောက်၊ ဆံပင်၊ ဆံစပ်တို့မှုစတွက်တတ်ခြင်း၊ မျက်နှာ၊ လက်၊ ရင်ဘတ်နှင့် တစ်ကိုယ်လုံးသို့ J ရက်မှ ၃ရက်အတွင်း ပုံးနှံသွား ခြင်း ဒါဟာ ဝက်သက်ရဲ့ ပထမအဆင့်မှာ တွေ့ရတဲ့ လက္ခဏာ တွေဖြစ်ပါတယ်။ ရှိုးရှိုးဝက်သက်ဟာဆိုရင် ရောဂါဉိုးချိန်ကစ ပြီး (၇) ရက်မှ (၁၄) ရက်အထိသာ ကြောတတ်ပါတယ်။	ကလေးများ ဝက်သက် ရောဂါ ခံစားနေရပုံ (ဥပမာ - နှာရည်ယို၊ နှာစေး၊ နှာချေ) ပုံ
7. MRTV	ဆရာမရှုံး။ ပြင်းထန်တဲ့ ဆင်ဝက်သက်ဆိုတာ ကြားဖူးပါတယ် ဆရာအနေနဲ့ ရှင်းပြပေးလို့ရပါသလားရှင်း။	
8.NNNY	ရှင်းပြပေးလို့ ရပါတယ်။ ဆင်ဝက်သက်ဆိုတာ ရှိုးရှိုးဝက်သက်	

	<p>ထက် ပြင်းထန်ပြီး အဖုအလုံးတွေဟာလည်း ကြီးမားပါတယ်။ ခံစားရတဲ့ ဝေဒနာကလည်းပြင်းထန်ပါတယ်။ လက္ခဏာတွေ အနေနဲ့ကတော့ တစ်ကိုယ်လုံးရှိ အရေပြားသာမက လက်ဖဝါး၊ ခြေဖဝါးများအထိ ထွက်တတ်ခြင်း၊ မျက်နှာရောင်ပြီး ပုံပျက်နေ တတ်ခြင်း၊ သွေးခြေခြင်း၊ အစက်အပြောက်များပေါ်ခြင်း၊ ပါးစပ်၊ နှာခေါင်းနှင့် အစာအိမ်လမ်းကြောင်းတို့မှ သွေးများ ယိုတွက်တတ်ခြင်း၊ အရေပြားအကွက်များမှုန်သွားချိန်တွင် အရေခွဲကွာတတ်ပြီး အရေပြားတွင် အညီရောင်စွန်းထင်း ကျွန် တတ်ခြင်း၊ မေးရှိုးထောင့်နဲ့ လည်ပင်းနောက်မှာ အကျိုတ်လင့် ဂလင်းများ ရောင်တတ်ခြင်း၊ သရက်ရွှေက် အနည်းငယ်ကြီးလာ တတ်ခြင်း၊ အူအတက်ရောင်တတ်ခြင်း၊ နားပြည်ပို့ခြင်း၊ အဆုတ်အအေးမိခြင်း၊ အန်ခြင်း၊ ဝမ်းသွားခြင်း၊ ဖြစ်စတွင် အဖျား ၁၀၂ ဒီဂရီ မှ တဖြည်းဖြည်း အဖျားကြီးလာပြီး ၁၀၅ ဒီဂရီအထိ ရှိတတ်ခြင်း၊ တိုင်းရင်းဆေးအလိုအရတော့ ဒါ ဟ ဖျား (အပူလွှန်ကဲသောအဖျား) လို့ ခေါ်ပါတယ်။ ဒါကတော့ အန္တရာယ်များတဲ့ ဝက်သက်အခြေအနေပါ။</p>	ဝက်သက်ပုံများနှင့် အဖျားကြီးပုံ
9.MRTV	ဝက်သက်ရောဂါအတွက် တိုင်းရင်းဆေး ကုထုံးတွေနဲ့ ရှောင်ရန်၊ ဆောင်ရန်တွေကိုလည်း ပြောပြေားပါ့။ ဆရာမ။	
10.NNNY	<p>ဝက်သက်ရောဂါရဲ့ ပထမအဆင့်မှာ ဆရာမတို့တိုင်းရင်းဆေး ပညာဉ်းစီးဌာနက ထုတ်လုပ်တဲ့ တိုင်းရင်းဆေးခန်းတွေမှာ အသုံးပြုတဲ့ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၁၇) သွေးဆေးနိုက်း လက်ဖက်ရည်စွန်း (၁) စွန်းနဲ့ ကွမ်းရွှေက်ပြုတ် ရည် အကြမ်းပန်းကန် (၁) လုံးစာ တိုကို နံနက်၊ နောက်၊ ညနေ (၃) ကြိမ်၊ (၃) ရက် တိုက်ပေးရပါမယ်။ ဒါဆိုရင် ဝက်သက် အတွက် စုံလာပါလိမ့်မယ်။ ဝက်သက်အတွက် စုံပြီ ဆိုရင် အဖျားကျွေသွားပါလိမ့်မယ်။ ဒါမှ ဒုတိယအဆင့်တွင် အပူ</p>	တိုင်းရင်းဆေးခန်း သုံး ဆေးအမှတ် (၁၇)၊ (၁၆)၊ (၆) (၄၃)နှင့် ကွမ်းရွှေက်၊ အန်းဆီ များပုံ

	<p>၌မ်းဆေးဖြစ်တဲ့ တိုင်းရင်းဆေးခန်းသုံးဆေးအမှတ် (၁၆) နဲ့ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၆) ဟလိဒ္ဓစုဆေး တိုကို ဆတူရောစပ်ပြီးသား လက်ဖက်ရည်စွန်း (၁) စွန်း စာနဲ့ ကွမ်းချက်ပြုတ်ရည် အကြမ်းပန်ကန် (၁) လုံးစာတို့ကို နံနက်၊ နေ့လယ်၊ ညနေ (၃) ကြိမ်၊ (၃) ရက်ဆက်တိုက်ပါ။ လိမ်းဆေး အနေနဲ့ကတော့ ပထမအဆင့် (၃) ရက်တွင် တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၄၃) အကင်းဆယ်ပါးဆေး ဟင်းစားစွန်း (၁) စွန်းနဲ့ သနပ်ခါးရည် ကျွေကျွေတို့ ရောစပ်ပြီး ခြေဖဝါး၊ လက်ဖဝါး ချွန်ပြီး လိမ်းပါ။ ဒုတိယအဆင့် (၃) ရက်တွင် အနာများ ချပ်သွားရန်အတွက် စောစောက အကင်းဆယ်ပါးဆေးကိုပဲ အုန်းဆီနဲ့ ခြေဖဝါး၊ လက်ဖဝါး ချွန်ပြီး လိမ်းပါ။ စားသောက်ဖို့ အစားအစာတွေကတော့ ကြော်လွယ်ပြီး အားဖြစ်စေတဲ့ ငရဲ့ စွပ်ပြုတ်၊ ကြက်စွပ်ပြုတ်၊ ဆန်ပြုတို့ကို ကျွေးပါ။ လေကောင်းလေသနဲ့ရတဲ့ အခန်းတွေမှာ နေပါ။ ရှောင်ကျဉ်းရမှာကတော့ ပူချဉ်စပ်အရသာများကို ရှောင်ရပါမယ်။ (ဥပမာ - ငရှတ်သီး၊ ငရှတ်ကောင်း၊ လက်လုပ်ချဉ်) ဒါအပြင် အအေးလွန်တဲ့ အစာတွေဖြစ်တဲ့ ရော့မှန်း၊ ရော့ထုပ်၊ ဖာလူဒါ တို့ကို ရှောင်ရပါ မယ်။ အညွှန်များလည်း ရှောင်ရပါမယ်။</p>	<p>သနပ်ခါးတုံး၊ ဆန်ပြုတ်၊ ကြက်စွပ်ပြုတ် ပုံ  ငရှတ်သီး၊ ငရှတ်ကောင်း၊ ဖာလူဒါ ရော့မှန်း ပုံ</p>
11. MRTV	ဆရာမရှင်။ ဝက်သက်ရောဂါနဲ့ ပတ်သက်ပြီး သောက်ရမယ့် ဆေး၊ စားရမယ့် အစားအစာ၊ ရှောင်ရမယ့် အစားအသောက် အနေအထိုင် အပြုအမှု တွေကိုလည်း ပြည့်ပြည့် စုစုပေါင်းပြီး။ ဒါပေမဲ့ ဆရာမ စောစောကပြောခဲ့တဲ့ ဆင်ဝက်သက်တွေက အန္တရာယ်များတယ်လို့ ပြောတယ်နော်။ ဒါဆိုရင် ဘယ်လို့ ဆက်ပြီးတော့ ဆောင်ရွက်ရပါမလဲရှင်။	
12.NNNY	ဟုတ်ပါတယ်။ ပြင်းထန်တဲ့ ဆင်ဝက်သက် ဖြစ်လာရင် သော်လည်းကောင်း၊ ဝက်သက်ရောဂါမှာ အဖျားမကျပဲ အဖျား	ညွှန်းပို့ပုံ

	<p>ကြီးထွားလာလျှင် သော်လည်းကောင်း ဒီအဆင့်တွေဟာ ကုသရန်ခက်ခဲတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။ ဒါအပြင် ဝက်သက်ရောဂါ အပူကြီးတဲ့ အခြေအနေတွေမှာ အဆုတ်ကျပ်ခြင်း၊ နာခြင်း၊ မျက်ကြည်လွှာမှာအနာဖြစ်ခြင်း၊ အပူကြောင့် ဦးနှောက်အမျှေးရောင်ခြင်းများ ဖြစ်ခဲ့ရင် အဓိုးသင့်တော်တဲ့ ဆေးရုံတွေကို ညွှန်းပိုကုသစေရမှာ ဖြစ်ပါတယ်ကွုယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ အခြေအနေတွေဟာ ဝက်သက်ရောဂါလို့ သိရမဲ့ လက္ခဏာတွေ၊ ဖြစ်လာရင် ဆေးတိုက်ကျွေး၊ ကုသလိုရတဲ့ အဆင့်တွေ၊ ဒါအပြင် ပြင်းထန်တဲ့ ဝေအနာခံစားလာရရင် ညွှန်းပိုကုသလိုရတဲ့ အခြေအနေများကို ဆရာမအနေနဲ့ ဆရာမသိသလောက် ပြောပြပေးတာဖြစ်ပါတယ်ကွုယ်။ ဒါကြောင့်မို့လို့ နှေ့ရာသီမှာ ကလေးမိဘတွေအနေနဲ့ သိထားသင့်တဲ့အကြောင်းအရာအတွေဖြစ်တယ်ဆိုတာရယ်၊ ဝက်သက်၊ ရေကျောက် လိုမျိုး ရောဂါတွေကို တိုင်းရင်းဆေးပညာနဲ့ ကုသပြီး ဘယ်လို ပြုမှုနေထိုင်စားသောက်ရမယ်ဆိုတာတွေကို ဒီအစီအစဉ်ကနေ အကြံပြု တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။</p>	မိသားစုပော်ရွှင်နေပုံ
13.MRTV	<p>နိဂုံး:</p> <p>မြန်မာ့ရပ်မြင်သံကြားကို ကြည့်ရှုအားပေးနေကြသော ပရိတ်သတ်များရှင် ဒီကနေ့ ကျွန်းမာရေးအတွက် တိုင်းရင်းဆေးပညာအစီအစဉ်ကနေပြီးဝက်သက်ရောဂါအကြောင်းသိကောင်းစရာအစီအစဉ်ကို ကြည့်ရှုအားပေးလိုက်ရတဲ့ အတွက် ပရိတ်သတ်များအနေနဲ့ မိမိတို့ရဲ့ ကလေးငယ်တွေအတွက် ကျွန်းမာရေးဗဟိုသုတေသနတွေထဲက တိုင်းရင်းဆေးပညာနဲ့ ဝက်သက်ရောဂါကို ဘယ်လိုကုသကာကွယ်ပေးလို့ ရရှိကြောင်းတွေကို ပြည့်ပြည့်စုစုံ သိရှိလိုက်ရတဲ့အတွက် ပရိတ်သတ်ကြီးအနေနဲ့ ကျေနပ်အားရလိမ့်မယ် ထင်ပါတယ်။ နောက်တစ်ပတ်ကျရင်</p>	

	လည်း ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဗဟိုသတရရှိစွေဖို့ တိုင်းရင်းဆေးပညာ နဲ့ဘယ်လိုအကြောင်း အရာတွေကို တင်ဆက် သွားအုံမလဲဆိုတာကို ကျန်းမာရေးအတွက် တိုင်းရင်းဆေးပညာ အစီအစဉ်ကို စောင့်မျှော်ကြည့်ရှုအားပေး ကြပါ့။	
--	--	--

